



mini

NEWSPAPER

December 29, 2020.

No.246

ပိုမို မြန်ဆန်၊ လုံခြုံပြီး

ဒီဇိုင်းလှပတဲ့ MIUI 12.5 ကို

Xiaomi မိတ်ဆက်

MIUI 12.5

MIUI 12.5 系统通知音



CONTENT

ပိုမို မြန်ဆန်၊ လုံခြုံပြီး ဒီဇိုင်းလှပတဲ့ MIUI 12.5 ကို
Xiaomi မိတ်ဆက်

Snapdragon 888 နဲ့ပွဲထွက်လာတဲ့
Xiaomi Mi 11

ကုန်သွယ်ရေးဦးစီးဌာန ၏ အွန်လိုင်း (CO)
လျှောက်ထားမှုစနစ် ယာယီရပ်နားမည်

Word of the Day

Gadgets

အွန်လိုင်းကဗျေးဝယ်မယ်

Game of the day

App of the day

ပိုမို မြန်ဆန်၊ လုံခြုံပြီး ဒီဇိုင်းလှပတဲ့ MIUI 12.5 ကို Xiaomi မိတ်ဆက်



Xiaomi ဟာ တရုတ်ပြည်၊ ဘေကျင်းမှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ Mi11ကိုမိတ်ဆက်ခဲ့သလိုနောက်ဆုံးပေါ် MIUI 12.5 ကိုလည်း မိတ်ဆက်လိုက်ပါတယ်။

MIUI 12 နောက်ပိုင်းမှာ မိတ်ဆက်လိုက်တဲ့ MIUI 12.5 ဟာ privacy ထိန်းသိမ်းမှုကောင်းမွန်ပြီး

application အသုံးပြုမှုကို ပိုမိုထိန်းကျောင်းကာ Windows နဲ့ချိတ်ဆက်ထားရင်လည်း သတိပေးချက်တွေ လက်ခံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ Xiaomi ရဲ့ MIUI 12.5 ဟာ ပုံမှန် update မဟုတ်ဘဲ ၂၀၂၁ ခုနှစ်အတွင်း ဖုန်းတွေ အားလုံးကို ထောက်ပံ့ပေးမယ့် ခြေလှမ်းကြီးတစ်ခု ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

Xiaomi ဟာ MIUI 12.5 အတွက် ပုံရိပ်ပိုင်း ဒီဇိုင်းနဲ့ ရသပိုင်းကို တိုးတက်အောင် လုပ်ထားပါတယ်။ ပွဲအတွင်း Xiaomi အမှုဆောင်က iOS နဲ့ MIUI 12.5 အကြားက transition သက်ရောက်မှုပုံစံ တူပုံကို နှိုင်းယှဉ်ပြခဲ့ပါတယ်။ Xiaomi က Apple, Huawei, OPPO, vivo နဲ့ Meizu နှိုင်းယှဉ်ပြီး system app အနည်းဆုံး ထည့်သွင်းတာကိုလည်း ပြောခဲ့ပါတယ်။

Xiaomi ဟာ စနစ်အတွက် core တည်ဆောက်မှုကို ပြန်လည် ရေးသားခဲ့တာကြောင့် MIUI 12.5 က တော့ memory နဲ့ စွမ်းအင်ကို ၂၅ ရာခိုင်နှုန်းပဲ အသုံးပြုပြီး နောက်ကွယ်က memory သုံးစွဲမှုကလည်း ၃၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ MIUI 12.5 မှာတော့ settings, ကင်မရာနဲ့ ဖုန်းတွေ ပါဝင်ပေမယ့်

bloatware တွေ မပါဝင်ပါဘူး။

MIUI 11 နဲ့ 12 လိုပဲ 12.5 မှာလည်း dynamic wallpaper တွေပါဝင်လာပါတယ်။ အဲဒီပုံတွေထဲမှာ တရုတ်ပြည်၊ စီချမ်ပြည်နယ်က ညီအစ်မလေးဖော် တောင်ထွတ်ကိုတော့ အပြင်ကအတိုင်း မြင်တွေ့နိုင်အောင်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင်တောင် မြင်ကွင်းနဲ့ အသံကိုလည်း စိတ်ကြိုက်ပြင်ဆင်ခွင့် ပေးထားပါတယ်။ Xiaomi ဟာ MIUI 12.5 beta ပိတ်သိမ်းပြီး တရုတ်ပြည်တွင်း ဖုန်း ၁၂ မျိုးကျော် အတွက် စတင်ဖြန့်ချိပါမယ်။ အဲဒီဖုန်းတွေထဲမှာ Mi 10 ထုတ်ကုန်တွေ အပြင် Redmi K30 နဲ့ Redmi Note 7 ဗားရှင်းနဲ့ Xiaomi Mi 9 ဖုန်းတချို့ ပါဝင်လာပါတယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

Snapdragon 888 နဲ့ပွဲထွက်လာတဲ့ Xiaomi Mi 11



Xiaomi ကတော့ ဖုန်းတွေကို Pro, Pro Max နဲ့ Pro Plus မော်ဒယ်မခွဲတော့ဘဲ အရင်တုန်းကလိုမျိုး Mi 11 ဆိုတဲ့ ဖုန်းတစ်မျိုးတည်းကိုပဲ မိတ်ဆက်လိုက်ပါတယ်။ Xiaomi Mi 11 ဖုန်းဟာ Snapdragon 888 ချစ်ပ်အသုံးပြုတဲ့ ပထမဆုံးဖုန်း ဖြစ်လာပါတယ်။ Xiaomi ရဲ့အကောင်းဆုံး display လည်း ပါဝင်လာပါတယ်။

Mi 11 မှာ မျက်နှာပြင် ၆.၈ လက်မ AMOLED နဲ့အတူ QHD+ ရုပ်ထွက်အရည်အသွေးနဲ့ 120Hz refresh rate တို့ပါဝင်လာပါတယ်။ ရှေ့ဘက် panel အတွက် touch sampling rate ကတော့ 480Hz ရှိပြီး brightness ကတော့ 1,500nits နဲ့ Gorilla

Glass Victus ကာကွယ်မှု ပါဝင်လာပါတယ်။ ဖုန်းမှာ တော့ Snapdragon 888 ကို RAM 8GB နဲ့ storage 128/256GB ပေါင်းစပ်ထားသလို RAM 12GB နဲ့ storage 256GB မော်ဒယ်လည်း ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် microSD ကတ်ပေါက်လည်း ပါဝင်လာပါတယ်။

အဓိက ကင်မရာမှာ 108MP နဲ့အတူ 7P lens နဲ့ ရှေ့ဘက်မှာ f/1.85 lens ပါဝင်လာပါတယ်။ ကင်မရာထဲမှာ 13MP ultrawide angle ကင်မရာကတော့ ၁၂၃ ဒီဂရီ FoV ထောက်ပံ့မှုအပြင် အခြေခံ 5MP macro lens ပါဝင်လာပါတယ်။ ရှေ့ဘက်မှာ Xiaomi ကတော့ 20MP selfie ကင်မရာကို punch hole ထဲ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ရှေ့ဘက် panel မှာတော့ ဘေးတစ်ဖက်တစ်ချက် အကွေး ဒီဇိုင်းဖြစ်ပြီး Goodix နောက်ဆုံးပေါ် optical fingerprint scanner ကို အသုံးပြုထားပါတယ်။


Xiaomi Mi 11 မှာတော့ အားသွင်းမြန်ဆန်စနစ် 55W အထိ ထောက်ပံ့ထားတဲ့ 4,660mAh ပါဝင်လာပြီး ကြိုးမဲ့အားသွင်းစနစ်က 50W အထိ ထောက်ပံ့ကာ 10W reverse အားသွင်းစနစ်လည်း ပါဝင်လာပါတယ်။ Mi 11 ကိုတော့ Quick Charge 4+, Quick Charge 3+ နဲ့ Power Delivery 3.0 adapter တွေနဲ့ အားသွင်းနိုင်ပါတယ်။ Xiaomi ကတော့ ဖုန်းဘူးထဲမှာ အားသွင်းတုံး မထည့်ထားပါဘူး။

Mi 11 အတွက် ထူးခြားတဲ့ လုပ်ဆောင်ချက် တစ်မျိုးကတော့ Harman Kardon ချိန်ထားတဲ့ စတီရီယိုစပီကာ ပါဝင်ပြီး တိုးတက်တဲ့ Night Mode လုပ်ဆောင်ချက်၊ 5G ချိတ်ဆက်မှု၊ Wi-Fi 6E ထောက်ပံ့မှု၊ Bluetooth 5.2, NFC နဲ့ လမ်းညွှန်စနစ်သစ်တွေ ပါဝင်လာပါတယ်။ Xiaomi ဟာ Mi 11 ကိုကြိုတင် မှာယူခွင့် ပေးထားပေမယ့် ၂၀၂၁ ဇန်နဝါရီ ၁ ရက်မှ စတင်ရောင်းချပါမယ်။ Xiaomi ဟာ Mi 11 ကိုတော့ အနက်၊ အဖြူ၊ အပြာ၊ ကာကီရောင်သားရေ၊ ခရမ်းရောင်နဲ့ လေဂျွန် လက်မှတ်ပါတဲ့ အထူးဗားရှင်းလည်း ထုတ်လုပ်ထားပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၆၁၀ နဲ့ စတင် ရောင်းချပြီး memory များတဲ့ မော်ဒယ်ကတော့ ၇၂၀ ဒေါ်လာအထိ ကျသင့်ပါမယ်။ ပထမဆုံး flash sale ကိုတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ပါမယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

ကုန်သွယ်ရေးဦးစီးဌာန ၏ အွန်လိုင်း (CO) လျှောက်ထားမှုစနစ် ယာယီရပ်နားမည်



ကုန်သွယ်ရေးဦးစီးဌာနရဲ့ အွန်လိုင်း (CO) လျှောက်ထားမှုစနစ် ယာယီရပ်နားမယ်လို့ သိရပါတယ်။

အွန်လိုင်း (CO) လျှောက်ထားမှုစနစ် <https://onlineco.myanmartradenet.com/>ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ အကောက်ခွန်သက်သာခွင့် အတွက် ပင်ရင်းနှိုင်ငံ

သက်သေခံလက်မှတ် (Certificate of Origin - CO form) လျှောက်ထားမှုတွေကို အွန်လိုင်းစနစ်နဲ့ ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ Form AJ, Form Ak, Form AANZ, Form AHK အစရှိတဲ့ ဖောင် ၄ မျိုးကို Electronic Signature နဲ့ ပြောင်းလဲ ထုတ်ပေးဆောင်ရွက်သွားမှာ ဖြစ်ပြီး Form D အား အာဆီယံ နိုင်ငံများ အချင်းချင်း Electronic Data Exchange လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လုပ်ငန်းစတင်နိုင်ရေးအတွက် လိုအပ်တဲ့ စနစ် ပြင်ဆင်မှုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ အတွက် ယခုလို ရပ်ဆိုင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

Word of the Day

C2C backup



C2C backup (cloud-to-cloud backup) ဆိုတာ cloud ဝန်ဆောင်မှုတစ်ခုကနေ အခြား cloud ဝန်ဆောင်မှုတစ်ခုစီ အချက်အလက်ကူးယူ တဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ ဒုတိယမြောက် cloud ဝန်ဆောင်မှုမှာ သိမ်းထားတဲ့ အချက်အလက်တွေက အဝေးတစ်နေရာမှာ သိမ်းထားတဲ့ အချက်အလက် ဖြစ်ပါတယ်။

Gadgets

Ugoos AM6 Plus Premium Android TV Box



KODI မှ တရားဝင် သတ်မှတ်ထားတဲ့ AM6 စီးရီး Ugoos AM6 Plus Premium Android TV Box ဖြစ်ပါတယ်။ သာမန် TV ကို စမတ်တီဗီ အဖြစ် ပြောင်းလဲပေးပြီး ရုပ်ရှင်ကြည့်ခြင်း သာမက အခြား သော Devices တွေတပ်ပြီး Online Learning အတွက်ရော၊ ဂိမ်းကစားခြင်းအတွက်ပါ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Amlogic S922XJ with 12nm Quad core ARM Cortex-A73 and dual-core

ARM Cortex-A53 CPU ထောက်ပံ့ပေးထားပါတယ်။ GPU ကတော့ ARM Mali TM-G52 MP6 (6ppc) ဖြစ်ပါတယ်။ RAM ပိုင်းမှာ 4GB အထိ ထောက်ပံ့ပေးထားပါတယ်။ ROM ပိုင်းအတွက်ကိုတော့ 32GB အထိ ထောက်ပံ့ပေးထားပါတယ်။ ကွန်ရက်ချိတ်ဆက်မှု အတွက် WiFi Dual Band နဲ့ Bluetooth5.0 အသုံးပြုထားပါတယ်။ Auto Frame-rate switching၊ HDR 10, HLG, Dolby Vision တွေ အလုပ်လုပ်ပြီး DTS, DTS-HD MA, DTS-HD HRA, DTS:X, Dolby Digital, Dolby Digital Plus, Dolby TrueHD, Dolby Atmos အားလုံး Pass-through ရတဲ့အတွက် Home Theater ကောင်းကောင်းဆင်ထားတဲ့ သူတွေသုံးသင့်တဲ့ Android Box ဖြစ်ပါတယ်။ Playstore ပါဝင်ပြီးဖြစ်တဲ့ အတွက် အထောက်အပံ့ပေးတဲ့ Application တွေကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးက ၂၂၈,၀၀၀ ကျပ် ဖြစ်ပါတယ်။ အရွယ်အစား 16.2 x 15 x 9.4 cm ဖြစ်ပြီး 910 g အလေးချိန် ရှိပါတယ်။ Current Android TV Box Store (MDY) ဖုန်း - ၀၉ ၇၉ ၁၉ ၇၄၇၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Page Guide

PotatoComedy



Potato Comedy ဆိုတဲ့ Facebook page က တော့ ဟာသနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဓာတ်ပုံတွေကို နေ့စဉ်ဖော်ပြပေးနေတဲ့ Facebook page တစ်ခု ဖြစ်ပါတယ်။

Members (855,233)

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန်



Game of the day

My Horse Stories




မြို့ကနေ နယ်ဘက်ကို ရောက်လာတဲ့ ကောင်
မလေးတစ်ယောက်ဟာ မြင်းတစ်ကောင်ကို မွေးမြူ
ပြီး ပြိုင်မြင်းကောင်းတစ်ကောင် ဖြစ်အောင် ပြုစု
စောင့်ရှောက်ကစားပေးရမယ့် ဂိမ်းဖြစ်ပါတယ်။
ကစားလိုသူတွေ အနေနဲ့ App Store ကနေ အခမဲ့
ရယူနိုင်မှာ ဖြစ်ပါတယ်။ iOS version 10.0 နဲ့
အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒေါင်းလုပ် ပြုလုပ်ရန် >

App of the day

Intro Aide: Outro Video Maker (iOS)

IntroAide ဆိုတဲ့ app ကတော့ HD Text တွေကို ဖန်တီးနိုင်မယ့် app တစ်ခု ဖြစ်ပါတယ်။ Text တွေကိုဖန်တီး နိုင်မယ့်အပြင် ဂီတသံစဉ်တွေကိုပါ ထည့်သွင်း သုံးစွဲနိုင်ဖို့ အတွက် စီစဉ်ပေးထားတဲ့ app တစ်ခုလည်း ဖြစ်ပါတယ်။ ထည့်သွင်း အသုံးပြု



လိုသူတွေ အနေနဲ့ App Store ကနေ အခမဲ့ ရယူနိုင် မှာဖြစ်ပါတယ်။ iOS version 9.0 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒေါင်းလုပ် ပြုလုပ်ရန် >

အွန်လိုင်းကဇွေးဝယ်မယ်

Razer Hammerhead BT - Wireless In-Ear Headset



အသံအရည်အသွေးကောင်းမွန်ပြီးအကြမ်းခံ
တဲ့ Razer Hammerhead BT - Wireless In-Ear
Headset ဖြစ်ပါတယ်။ အသံထွက်ကျယ်လောင်မှု

ရိုသလို ကြည်လင်ပြတ်သားတဲ့ အသံထွက်နဲ့ နားဆင်ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ အားကစားလုပ်တဲ့သူတွေအတွက် သင့်တော်ပြီး သီချင်းနားထောင်ခြင်းအတွက် သာမကဘဲ ဖုန်းပြောဆိုခြင်းအတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Bluetooth စနစ်နဲ့ ချိတ်ဆက်အသုံးပြုရမှာ ဖြစ်ပြီး Android ရော iOS မှာပါ အဆင်ပြေပြေ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီကို အားအပြည့်သွင်းထားရင် ၈ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးက ၁၆၀,၆၅၀ ကျပ် ဖြစ်ပါတယ်။

 Shopping 

Photo of the Day



PHOTO © U KYAW KYAW LATT

U Kyaw Kyaw Latt
Samsung galaxy A 70